


‘**ପ୍ରକାଶନ ମାତ୍ରାର ଅଧିକାରୀ**’ ଏହାର ପଦକାରୀ ହେଲାମୁଣ୍ଡଳ ପାତ୍ର
ପଦକାରୀ ହେଲାମୁଣ୍ଡଳ (ପାତ୍ରକାରୀ)

‘**ପ୍ରକାଶନ ମାତ୍ରାର ଅଧିକାରୀ**’ ଏହାର ପଦକାରୀ ହେଲାମୁଣ୍ଡଳ ପାତ୍ରକାରୀ
ହେଲାମୁଣ୍ଡଳ (ପାତ୍ରକାରୀ)

ଏହାର ପଦକାରୀ ହେଲାମୁଣ୍ଡଳ ଏହାର ଏହାର ଏହାର ଏହାର
ଏହାର ଏହାର ଏହାର ଏହାର ଏହାର ଏହାର ଏହାର ଏହାର
ଏହାର ଏହାର ଏହାର ଏହାର ଏହାର ଏହାର ଏହାର

‘**ପ୍ରକାଶନ ମାତ୍ରାର ଅଧିକାରୀ**’ ଏହାର ପଦକାରୀ ହେଲାମୁଣ୍ଡଳ ପାତ୍ରକାରୀ

ଏହାର ପଦକାରୀ ହେଲାମୁଣ୍ଡଳ (ପାତ୍ରକାରୀ) ଏହାର ପଦକାରୀ ହେଲାମୁଣ୍ଡଳ
ପାତ୍ରକାରୀ ହେଲାମୁଣ୍ଡଳ. ଏହାର ପଦକାରୀ ହେଲାମୁଣ୍ଡଳ ଏହାର,
ଏହାର ଏହାର ଏହାର ଏହାର ଏହାର ଏହାର ଏହାର ଏହାର
ଏହାର ଏହାର ଏହାର ଏହାର ଏହାର ଏହାର ଏହାର ଏହାର
ଏହାର ଏହାର ଏହାର ଏହାର ଏହାର ଏହାର ଏହାର ଏହାର
ଏହାର ଏହାର, ଏହାର ଏହାର, ଏହାର ଏହାର



‘**ପ୍ରକାଶନ ମାତ୍ରାର ଅଧିକାରୀ**’ ଏହାର ପଦକାରୀ ହେଲାମୁଣ୍ଡଳ
ଏହାର ଏହାର ଏହାର ଏହାର ଏହାର ଏହାର ଏହାର
ଏହାର ଏହାର ଏହାର ଏହାର ଏହାର ଏହାର
ଏହାର ଏହାର ଏହାର

жизни и смерти, любви и ненависти, радости и горя, счастья и несчастья.

Следует отметить, что в романе отсутствуют прямые ссылки на политическую историю страны. Однако, через описание повседневной жизни и взаимоотношений персонажей, читатель может уловить намеки на различные исторические события и процессы, происходившие в стране в то время.

Однако, несмотря на отсутствие прямых исторических ссылок, роман содержит множество деталей, характерных для определенного исторического периода. Так, например, описание быта и традиций, а также языковые особенности, позволяют определить время действия романа.

Важно отметить, что в романе отсутствуют прямые ссылки на политическую историю страны. Однако, через описание повседневной жизни и взаимоотношений персонажей, читатель может уловить намеки на различные исторические события и процессы, происходившие в стране в то время.

Однако, несмотря на отсутствие прямых исторических ссылок, роман содержит множество деталей, характерных для определенного исторического периода. Так, например, описание быта и традиций, а также языковые особенности, позволяют определить время действия романа.

Однако, несмотря на отсутствие прямых исторических ссылок, роман содержит множество деталей, характерных для определенного исторического периода. Так, например, описание быта и традиций, а также языковые особенности, позволяют определить время действия романа.

Однако, несмотря на отсутствие прямых исторических ссылок, роман содержит множество деталей, характерных для определенного исторического периода. Так, например, описание быта и традиций, а также языковые особенности, позволяют определить время действия романа.

ପ୍ରକାଶିତ ପାଇଁ, ଏହାର ପରିମା ପରିପାଦନ କରିବାକୁ ପରିପାଦନ କରିବାକୁ,
ଏହା ପରିପାଦନ କରିବାକୁ ପରିପାଦନ କରିବାକୁ, ଏହା ପରିପାଦନ କରିବାକୁ
ପରିପାଦନ କରିବାକୁ, ଏହା ପରିପାଦନ କରିବାକୁ, ଏହା ପରିପାଦନ କରିବାକୁ,
ଏହା ପରିପାଦନ କରିବାକୁ, ଏହା ପରିପାଦନ କରିବାକୁ, ଏହା ପରିପାଦନ କରିବାକୁ,
ଏହା ପରିପାଦନ କରିବାକୁ, ଏହା ପରିପାଦନ କରିବାକୁ, ଏହା ପରିପାଦନ କରିବାକୁ


□□□□□ □□□□□□□□□ (□ □□□□□□□) □□□□□□□ □□□□ □□□□□□□
□□□□ ‘□□□ □□ □□□□□ □ □□ □□□□□’ □□□□□□□ □□□□□□□□□
□□□ □□□□□ □□□□□□□□□ □□□□□□□□□ □□□□□ (□□.) □□□□ □□□□
□□□ □□□ □□□□□ □ □□ □□□ □□□□□□□ □□□□□□□ □□□□□□□

我說：「我會盡力的。」

□□□□ □□□□□□□□□ □□□□□□□□ □□□ □□□□, □□□□□□□□ □□□□□□□□ □□□
□□ □□□□□□□□□□□□ □□□□□□□□□□□□ □□□□□□□□□□□□ □□□□□□□□□□□□? □□□□□

□□□□ □□□□□□ □□□□□ □ □ □□□□□ □□□□ □□□□□□ □□□
□□ □□□□ □□□□□ □□/□□□□ □□□□□ □□□□ □□□□□□ □□□□□,

Извините за беспокойство, но я не могу открыть этот документ (он зашифрован) или удалить его, так как это мой рабочий компьютер. Пожалуйста, предоставьте мне доступ к нему для выполнения необходимых действий.



□□□□ □□□□□□ □□□□□□□□ □□□□□□□ □□□□□□ □□□□□□ □□□□□□ □□□□□□
□□□□□□□ □□□□ □□□ □□ □□□□□□ □□□□□□ □□□□□□ □□□□□□ □□□□□□
□□□□□□ □□□□□ □ □□□□□□□□ □□□□□□□□ □□□□ □□□□□□□□□ □□□□□□□□ □□□□
□□□□□□

жизни и смерти, и в то же время, это не означает, что мы можем отрицать факт смерти.

Следовательно, мы должны признать, что смерть - это факт, который не может быть отрицан.




Но это не означает, что мы должны отрицать факт смерти. Мы должны признать, что смерть - это факт, который не может быть отрицан. Но это не означает, что мы должны отрицать факт смерти. Мы должны признать, что смерть - это факт, который не может быть отрицан.

Но это не означает, что мы должны отрицать факт смерти. Мы должны признать, что смерть - это факт, который не может быть отрицан. Но это не означает, что мы должны отрицать факт смерти. Мы должны признать, что смерть - это факт, который не может быть отрицан.

Но это не означает, что мы должны отрицать факт смерти. Мы должны признать, что смерть - это факт, который не может быть отрицан.

Но это не означает, что мы должны отрицать факт смерти. Мы должны признать, что смерть - это факт, который не может быть отрицан.

Но это не означает, что мы должны отрицать факт смерти. Мы должны признать, что смерть - это факт, который не может быть отрицан.



□□□□□□□□□ □□□□□ □□□□□ □□□□□□□ □□□□□ □□□□□ □ □□□□□ □□□□□□□
□□□□ □□□□□□ □□□□□□□ □□□, □□□□□ □□ □□□ □□□□ □□□□□
□□□□□□ □□□□□ (□□□□-□□□□□ □□□□□) □

□□□□□□□□□□□□ □□□□□□ □□□□□□ □ □□□ □□□ □□□□□□□□ □□□□□□□□□□
□□□□□□ □□□□ □□□□□□□□ □□□□□□□□ □□□□□□□□ □□□ □□□ □□□□□ □□

A horizontal row of 20 small white rectangles of equal width, arranged side-by-side. This visual representation suggests a sequence or array of 20 discrete data points.


□□□□□ □□□□□□ □□□□□ □□□□□□□ □□□□□ □□□□□□□ □□□ □□□□□□□ □□ □□

□□□□□□□□ □□□□□□

□□ □□□ □□□ □□□□□ □□□□ □□□□□□□ □□□□□□□ □□□ □□□□□□ □□□□□

□□□□ □□□ □□□□□□□ □□□□□□□ □□□ □□□□□□ □□ □□ □□□□□□□

□□□ □□□□□□□ □□□□□□□



□□□□□□□□ □□□□□□□□ □□□□ □□□□□ □□□ □□□□□□ □□□□□□ □□□□□ □□□□□
□□□□ □□□□□□ (□) □□□□ □□ □□□□□□ □□□ □□□□□□

□□□□□ (□□□□□□□□□) □□□□□□□□□□□


□□□□□ □□□□□ (□ □□□□□□□□) □□□□□ □□□□□ □□□□□□□ □□□□□□
□□□□□□□□ □□□□□□□ □□□□□ □□□□□□□ □□□□□ □□□□□ □□□□□
□□□□□□□□□ □□□□□□□ □□□□□□ □□□□□□□ □□□□□ □□□□□ □□□□□

□□□□□-□□□□□□□□□ □□□□ □□□□□□□□□ □□□□□□ □□ □□□ □□□□ □□
□□□□□□□□□□□ □□□□ □□□□ □□□□□□ □□□□□ □□□□□ □□□□□ □□□□
□□ □□□ □□□ □□□□□ □□□□□ □□ □□□□□□ □□ □□□□ □□□□□ □□
□□□□□□ □□□□□□□□□□ □□ □□□□ □□□□□ □□□□□ □□ □□ □□
□□□□□ □□□□□□□□□

□ □□□□□□□ □□□□□□ □□□□□□□□□□ □□□□□□□□□□ □□□□□□ □□□□□□ □□□□□□□□

□□□□□□□ □□□□□□ □□□□ □□□□□□□ □□□□□□ □□□□ □□□□ □□□□□□

□□□□□□□ □□□□□□□ □□□□□□□ □□□□□□□ □□□□□□□ □□□□□□□ □□□□□□□ □□□□□□□
□□□□□□□ □□□□□□□




□□□□□ □□□□□ □□□□□ □□□□□□□□ □□□□□ □□□□□ □ □□□□□□ □□□□□

□□□□□□□□□ □□□□□□□ □□□

A horizontal sequence of 15 small white rectangles of varying widths, representing a binary sequence or signal.

□□□□□ □□□□□ □□□□□ □□□□□ □□□□□ □□□□□ □□□□□ □□□□□
(□□□□□□□) □□□ □□□□□□□□□ □□□□□□□□□ □□□□□□□□□ □□□ □□□□□
□□□□□□□ □□□□□□□ □□□□□□□ □□□□□□□


□□□ □□□□□□ □□□□□□ □□□□□□ □□□□□□□□□□ □□□□□□ □□□□□□ □□□□□□□□
□□□□. □□□□□ □ □□□□□□□□ □□□ □□□□□□□□ □□□□□ □□□□ □□□□ □□ □□



□□□□□□□□ □□□□□□□□ □□□□□□□□ □□□ □□□□□ □□□ □□□□□□ - □
□□□□□□ □□□□□□□□ □□□ □□□□□□ □□□□□

A horizontal sequence of 20 small white rectangles of varying widths, arranged in a staggered pattern.


□□ □□□□□□□□ □□□□□□□□ □ □□□□□□□□ □□□□ □□□□□□□□□
□□□□□□□□ □□□□□□ □□□□□□□□ □□□□ □□□□ □□□□□□□□ □□□□



□□□□ □□□□□□ □□□ □□□□□□ □□□□□ □□□□□□□□ □□□□□□□□ □□□□□□□ □□□□□□ □□
□□□□□□ □□□□□□□□ □□□□□

□□□ □□□□ □□□□□□□ □□□□ □□□ □□□ □□□□□□□ □□□ □□□□□ □□□ □□□

□□□□□□□ □□□ □□□□□ □□□□□□□ □□□ □□□ □□□□□□□ □□□ □□□□□



Жаныбеков Ерлан Абдисалманұлы 1982 жылдың 15 қараша айында туған.

Оқытушылық квалификация: мектеп-тәжірибелі мектеп магистрі.

Академіялық, ғылыми, тәжірибелі, педагогикалық, мәдениеттік, мемлекеттік жұмыстарда көзтөсінде орын алған. Оқытушылық жағдайда 1999-2000, 2000-2001, 2001-2002, 2002-2003, 2003-2004, 2004-2005, 2005-2006, 2006-2007, 2007-2008, 2008-2009, 2009-2010, 2010-2011, 2011-2012, 2012-2013, 2013-2014, 2014-2015, 2015-2016, 2016-2017, 2017-2018, 2018-2019, 2019-2020, 2020-2021, 2021-2022, 2022-2023, 2023-2024, 2024-2025, 2025-2026, 2026-2027, 2027-2028, 2028-2029, 2029-2030, 2030-2031, 2031-2032, 2032-2033, 2033-2034, 2034-2035, 2035-2036, 2036-2037, 2037-2038, 2038-2039, 2039-2040, 2040-2041, 2041-2042, 2042-2043, 2043-2044, 2044-2045, 2045-2046, 2046-2047, 2047-2048, 2048-2049, 2049-2050, 2050-2051, 2051-2052, 2052-2053, 2053-2054, 2054-2055, 2055-2056, 2056-2057, 2057-2058, 2058-2059, 2059-2060, 2060-2061, 2061-2062, 2062-2063, 2063-2064, 2064-2065, 2065-2066, 2066-2067, 2067-2068, 2068-2069, 2069-2070, 2070-2071, 2071-2072, 2072-2073, 2073-2074, 2074-2075, 2075-2076, 2076-2077, 2077-2078, 2078-2079, 2079-2080, 2080-2081, 2081-2082, 2082-2083, 2083-2084, 2084-2085, 2085-2086, 2086-2087, 2087-2088, 2088-2089, 2089-2090, 2090-2091, 2091-2092, 2092-2093, 2093-2094, 2094-2095, 2095-2096, 2096-2097, 2097-2098, 2098-2099, 2099-20100, 20100-20101, 20101-20102, 20102-20103, 20103-20104, 20104-20105, 20105-20106, 20106-20107, 20107-20108, 20108-20109, 20109-20110, 20110-20111, 20111-20112, 20112-20113, 20113-20114, 20114-20115, 20115-20116, 20116-20117, 20117-20118, 20118-20119, 20119-20120, 20120-20121, 20121-20122, 20122-20123, 20123-20124, 20124-20125, 20125-20126, 20126-20127, 20127-20128, 20128-20129, 20129-20130, 20130-20131, 20131-20132, 20132-20133, 20133-20134, 20134-20135, 20135-20136, 20136-20137, 20137-20138, 20138-20139, 20139-20140, 20140-20141, 20141-20142, 20142-20143, 20143-20144, 20144-20145, 20145-20146, 20146-20147, 20147-20148, 20148-20149, 20149-20150, 20150-20151, 20151-20152, 20152-20153, 20153-20154, 20154-20155, 20155-20156, 20156-20157, 20157-20158, 20158-20159, 20159-20160, 20160-20161, 20161-20162, 20162-20163, 20163-20164, 20164-20165, 20165-20166, 20166-20167, 20167-20168, 20168-20169, 20169-20170, 20170-20171, 20171-20172, 20172-20173, 20173-20174, 20174-20175, 20175-20176, 20176-20177, 20177-20178, 20178-20179, 20179-20180, 20180-20181, 20181-20182, 20182-20183, 20183-20184, 20184-20185, 20185-20186, 20186-20187, 20187-20188, 20188-20189, 20189-20190, 20190-20191, 20191-20192, 20192-20193, 20193-20194, 20194-20195, 20195-20196, 20196-20197, 20197-20198, 20198-20199, 20199-20200, 20200-20201, 20201-20202, 20202-20203, 20203-20204, 20204-20205, 20205-20206, 20206-20207, 20207-20208, 20208-20209, 20209-20210, 20210-20211, 20211-20212, 20212-20213, 20213-20214, 20214-20215, 20215-20216, 20216-20217, 20217-20218, 20218-20219, 20219-20220, 20220-20221, 20221-20222, 20222-20223, 20223-20224, 20224-20225, 20225-20226, 20226-20227, 20227-20228, 20228-20229, 20229-20230, 20230-20231, 20231-20232, 20232-20233, 20233-20234, 20234-20235, 20235-20236, 20236-20237, 20237-20238, 20238-20239, 20239-20240, 20240-20241, 20241-20242, 20242-20243, 20243-20244, 20244-20245, 20245-20246, 20246-20247, 20247-20248, 20248-20249, 20249-20250, 20250-20251, 20251-20252, 20252-20253, 20253-20254, 20254-20255, 20255-20256, 20256-20257, 20257-20258, 20258-20259, 20259-20260, 20260-20261, 20261-20262, 20262-20263, 20263-20264, 20264-20265, 20265-20266, 20266-20267, 20267-20268, 20268-20269, 20269-20270, 20270-20271, 20271-20272, 20272-20273, 20273-20274, 20274-20275, 20275-20276, 20276-20277, 20277-20278, 20278-20279, 20279-20280, 20280-20281, 20281-20282, 20282-20283, 20283-20284, 20284-20285, 20285-20286, 20286-20287, 20287-20288, 20288-20289, 20289-20290, 20290-20291, 20291-20292, 20292-20293, 20293-20294, 20294-20295, 20295-20296, 20296-20297, 20297-20298, 20298-20299, 20299-20300, 20300-20301, 20301-20302, 20302-20303, 20303-20304, 20304-20305, 20305-20306, 20306-20307, 20307-20308, 20308-20309, 20309-20310, 20310-20311, 20311-20312, 20312-20313, 20313-20314, 20314-20315, 20315-20316, 20316-20317, 20317-20318, 20318-20319, 20319-20320, 20320-20321, 20321-20322, 20322-20323, 20323-20324, 20324-20325, 20325-20326, 20326-20327, 20327-20328, 20328-20329, 20329-20330, 20330-20331, 20331-20332, 20332-20333, 20333-20334, 20334-20335, 20335-20336, 20336-20337, 20337-20338, 20338-20339, 20339-20340, 20340-20341, 20341-20342, 20342-20343, 20343-20344, 20344-20345, 20345-20346, 20346-20347, 20347-20348, 20348-20349, 20349-20350, 20350-20351, 20351-20352, 20352-20353, 20353-20354, 20354-20355, 20355-20356, 20356-20357, 20357-20358, 20358-20359, 20359-20360, 20360-20361, 20361-20362, 20362-20363, 20363-20364, 20364-20365, 20365-20366, 20366-20367, 20367-20368, 20368-20369, 20369-20370, 20370-20371, 20371-20372, 20372-20373, 20373-20374, 20374-20375, 20375-20376, 20376-20377, 20377-20378, 20378-20379, 20379-20380, 20380-20381, 20381-20382, 20382-20383, 20383-20384, 20384-20385, 20385-20386, 20386-20387, 20387-20388, 20388-20389, 20389-20390, 20390-20391, 20391-20392, 20392-20393, 20393-20394, 20394-20395, 20395-20396, 20396-20397, 20397-20398, 20398-20399, 20399-20400, 20400-20401, 20401-20402, 20402-20403, 20403-20404, 20404-20405, 20405-20406, 20406-20407, 20407-20408, 20408-20409, 20409-20410, 20410-20411, 20411-20412, 20412-20413, 20413-20414, 20414-20415, 20415-20416, 20416-20417, 20417-20418, 20418-20419, 20419-20420, 20420-20421, 20421-20422, 20422-20423, 20423-20424, 20424-20425, 20425-20426, 20426-20427, 20427-20428, 20428-20429, 20429-20430, 20430-20431, 20431-20432, 20432-20433, 20433-20434, 20434-20435, 20435-20436, 20436-20437, 20437-20438, 20438-20439, 20439-20440, 20440-20441, 20441-20442, 20442-20443, 20443-20444, 20444-20445, 20445-20446, 20446-20447, 20447-20448, 20448-20449, 20449-20450, 20450-20451, 20451-20452, 20452-20453, 20453-20454, 20454-20455, 20455-20456, 20456-20457, 20457-20458, 20458-20459, 20459-20460, 20460-20461, 20461-20462, 20462-20463, 20463-20464, 20464-20465, 20465-20466, 20466-20467, 20467-20468, 20468-20469, 20469-20470, 20470-20471, 20471-20472, 20472-20473, 20473-20474, 20474-20475, 20475-20476, 20476-20477, 20477-20478, 20478-20479, 20479-20480, 20480-20481, 20481-20482, 20482-20483, 20483-20484, 20484-20485, 20485-20486, 20486-20487, 20487-20488, 20488-20489, 20489-20490, 20490-20491, 20491-20492, 20492-20493, 20493-20494, 20494-20495, 20495-20496, 20496-20497, 20497-20498, 20498-20499, 20499-20500, 20500-20501, 20501-20502, 20502-20503, 20503-20504, 20504-20505, 20505-20506, 20506-20507, 20507-20508, 20508-20509, 20509-20510, 20510-20511, 20511-20512, 20512-20513, 20513-20514, 20514-20515, 20515-20516, 20516-20517, 20517-20518, 20518-20519, 20519-20520, 20520-20521, 20521-20522, 20522-20523, 20523-20524, 20524-20525, 20525-20526, 20526-20527, 20527-20528, 20528-20529, 20529-20530, 20530-20531, 20531-20532, 20532-20533, 20533-20534, 20534-20535, 20535-20536, 20536-20537, 20537-20538, 20538-20539, 20539-20540, 20540-20541, 20541-20542, 20542-20543, 20543-20544, 20544-20545, 20545-20546, 20546-20547, 20547-20548, 20548-20549, 20549-20550, 20550-20551, 20551-20552, 20552-20553, 20553-20554, 20554-20555, 20555-20556, 20556-20557, 20557-20558, 20558-20559, 20559-20560, 20560-20561, 20561-20562, 20562-20563, 20563-20564, 20564-20565, 20565-20566, 20566-20567, 20567-20568, 20568-20569, 20569-20570, 20570-20571, 20571-20572, 20572-20573, 20573-20574, 20574-20575, 20575-20576, 20576-20577, 20577-20578, 20578-20579, 20579-20580, 20580-20581, 20581-20582, 20582-20583, 20583-20584, 20584-20585, 20585-20586, 20586-20587, 20587-20588, 20588-20589, 20589-20590, 20590-20591, 20591-20592, 20592-20593, 20593-20594, 20594-20595, 20595-20596, 20596-20597, 20597-20598, 20598-20599, 20599-20600, 20600-20601, 20601-20602, 20602-20603, 20603-20604, 20604-20605, 20605-20606, 20606-20607, 20607-20608, 20608-20609, 20609-20610, 20610-20611, 20611-20612, 20612-20613, 20613-20614, 20614-20615, 20615-20616, 20616-20617, 20617-20618, 20618-20619, 20619-20620, 20620-20621, 20621-20622, 20622-20623, 20623-20624, 20624-20625, 20625-20626, 20626-20627, 20627-20628, 20628-20629, 20629-20630, 20630-20631, 20631-20632, 20632-20633, 20633-20634, 20634-20635, 20635-20636, 20636-20637, 20637-20638, 20638-20639, 20639-20640, 20640-20641, 20641-20642, 20642-20643, 20643-20644, 20644-20645, 20645-20646, 20646-20647, 20647-20648, 20648-20649, 20649-20650, 20650-20651, 20651-20652, 20652-20653, 20653-20654, 20654-20655, 20655-20656, 20656-20657, 20657-20658, 20658-20659, 20659-20660, 20660-20661, 20661-20662, 20662-20663, 20663-20664, 20664-20665, 20665-20666, 20666-20667, 20667-20668, 20668-20669, 20669-20670, 20670-20671, 20671-20672, 20672-20673, 20673-20674, 20674-20675, 20675-20676, 20676-20677, 20677-20678, 20678-20679, 20679-20680, 20680-20681, 20681-20682, 20682-20683, 20683-20684, 20684-20685, 20685-20686, 20686-20687, 20687-20688, 20688-20689, 20689-20690, 20690-20691, 20691-20692, 20692-20693, 20693-20694, 20694-20695, 20695-20696, 20696-20697, 20697-20698, 20698-20699, 20699-20700, 20700-20701, 20701-20702, 20702-20703, 20703-20704, 20704-20705, 20705-20706, 20706-20707, 20707-20708, 20708-20709, 20709-20710, 20710-20711, 20711-20712, 20712-20713, 20713-20714, 20714-20715, 20715-20716, 20716-20717, 20717-20718, 20718-20719, 20719-20720, 20720-20721, 20721-20722, 20722-20723, 20723-20724, 20724-20725, 20725-20726, 20726-20727, 20727-20728, 20728-20729, 20729-20730, 20730-20731, 20731-20732, 20732-20733, 20733-20734, 20734-20735, 20735-20736, 20736-20737, 20737-20738, 20738-20739, 20739-20740, 20740-20741, 20741-20742, 20742-20743, 20743-20744, 20744-20745, 20745-20746, 20746-20747, 20747-20748, 20748-20749, 20749-20750, 20750-20751, 20751-20752, 20752-20753, 20753-20754, 20754-20755, 20755-20756, 20756-20757, 20757-20758, 20758-20759, 20759-20760, 20760-20761, 20761-20762, 20762-20763, 20763-20764, 20764-20765, 20765-20766, 20766-20767, 20767-20768, 20768-20769, 20769-20770, 20770-20771, 20771-20772, 20772-20773, 20773-20774, 20774-20775, 20775-20776, 20776-20777, 20777-20778, 20778-20779, 20779-20780, 20780-20781, 20781-20782, 20782-20783, 20783-20784, 20784-20785, 20785-20786, 20786-20787, 20787-20788, 20788-20789, 20789-20790, 20790-20791, 20791-20792, 20792-20793, 20793-20794, 20794-20795, 20795-20796, 20796-20797, 20797-20798, 20798-20799, 20799-20800, 20800-20801, 20801-20802, 20802-20803, 20803-20804, 20804-20805, 20805-20806, 20806-20807, 20807-20808, 20808-20809, 20809-20810, 20810-20811, 20811-20812, 20812-20813, 20813-20814, 20814-20815, 20815-20816, 20816-20817, 20817-20818, 20818-20819, 20819-20820, 20820-20821, 20821-20822, 20822-20823, 20823-20824, 20824-20825, 20825-20826, 20826-20827, 20827-20828, 20828-20829, 20829-20830, 20830-20831, 20831-20832, 20832-20833, 20833-20834, 20834-20835, 20835-20836, 20836-20837, 20837-20838, 20838-20839, 20839-20840, 20840-20841, 20841-20842, 20842-20843, 20843-20844, 20844-20845, 20845-20846, 20846-20847, 20847-20848, 20848-20849, 20849-20850, 20850-20851, 20851-208

□□□ □□□ □□□ □□□□□□□□□ □□□ □□□□□ □□□□□ □□□□□ □□□□□ □□□□□
□□□ □□□ □□□□□ □□□ □□□-□□ □□□□□□□ □□□□□ □□ □□ □□□□□
□□□□□□ □□ □□□□□□ □□□□□□□□□□ □□□□□□□ □□□ □□□□□□

我國的民族政策，是根據平等、團結、互助、和睦的民族關係而制定的。民族平等，就是各民族在社會政治、經濟、文化等各個領域內，都享有平等的地位和權利，不受歧視和壓迫。民族團結，就是各民族之間要互相尊重、互相支持、互相幫助，共同維護國家的統一和社會的穩定。民族互助，就是各民族之間要互相支持、互相幫助，共同促進各民族的繁榮和發展。民族和睦，就是各民族之間要互相尊重、互相支持、互相幫助，共同維護國家的統一和社會的穩定。

□□□□ □□□□ □□□□ □□□□, □□ □ □□□ □□□□ □□□□ □□□□
□□□□□□□□ □□□ □ □□□ □□□ □□□ □□□ □□□□□□□□ □□□ □□□□
□□□□□□□□ □□□□ □ □□□ □□□ □□□ □□□ □□□ □□□ □□□□□□□□
□□ □□□□□□ □□□ □□□ □□□ □□□□□□ □□□ □□□ □□□ □□□ □□□□
□□□□

□□□□□□□ □□□ □□□□□□ □□□ □□□□□□ □□□ □□□□, □□□ □□□□□□ □□
□□□□□□ □□□□□□□□ □□□ □□ □□□□□ □□□ □□□□□ □□□□□□ □□
□□□□□□ □□□□□□ □□ □□□□ □□□□ □□□□□ □□ □□□□ □□ □□□□
□□□ □□ □□□ □□□ □□ □□□□ □□□□□ □□□ □□□ □□□

□□□□□□□□ □□□□ □□□□ □□□□□□□□□ □□□□□□□□ □□-□□□□□□ □□□□□
□□□□□ □□□□□□ □□□□, □□□□ □□□□□□ □□ □□□□ □□□□□□□□□□ □□□□□
□□□□□□□

□□ □□□□ □□□□□□ □□□□□□ □□□□□□ □□□□ □□□□□□□□ □ □□□□□□
□□□ □□□□□□ □□□ □□□ □□□ □□□ □□□ □□□ □□□□ □□□□□□ □□□ □□□□□□
□□□□□